

မျိုးတွေစုံနေသောအနောက်ဖက်တခွင်ဆီကျွန်တော်ငေးကြည့်မိ၏။ ငါ
凝望着西边天上绚丽的晚霞。

တိမ်တိုက် နှ၊ <tein dait> 厚的乌云层

တိမ်တောင် နှ၊ <tein daun> 山峦起伏状的云彩

တိမ်တောင်တိမ်ခဲ နှ၊ <tein daun tein ge:> = တိမ်တောင်

တိမ်တောင်တိမ်လိပ် နှ၊ <tein daun tein leit> = တိမ်တောင်

တိမ်ထူ နှ၊ <tein du'> 云层

တိမ်ထိုး နှ၊ <tein hto:> 演奏编鼓时要改变曲调前快速连
击大小各鼓

တိမ်ထပ် နှ၊ <tein htat> 云层

တိမ်ပုပ် နှ၊ <tein bout> 乌云

တိမ်ပြေး နှ၊ <tein byei:> 浮云

တိမ်ပြင်ပုဆိုး နှ၊ <tein byin p-zo:> 织有云彩图案的筒裙

တိမ်မည်းတိမ်ညို နှ၊ <tein me: tein nyo> 乌云

တိမ်မည်းတိမ်ပုပ် နှ၊ <tein me: tein bout> 乌云

တိမ်မြုပ် က၊ <tein myout> 淹没; 埋没; သူ့နာမည် ~ နေ
သည်။ 他的名字隐没了。 / လေထိုးစံဟောင်းများ ~ ပျောက်
ကွယ်သွားလေပြီ။ 旧风俗已经消失了。

တိမ်မျှင် နှ၊ <tein hmyin> 卷云

တိမ်လိုက် နှ၊ <tein lait> 摘除白内障的一种医疗器械

တိမ်လိပ် နှ၊ <tein leit> 云朵, 云块

တိမ်လွှာ နှ၊ <tein hlwa> 云层

တိမ်ဝင် က၊ <tein win> 声音变弱; နောက်ဆုံးစကားတွင်အသံက
လေးပင် ~ သွားတော့သည်။ 最后, 他的声音都快听不见
了。

တိမ်သလာ နှ၊ <tein th-la> 【医】白翳

တိမ်သား နှ၊ <tein dha:> 云

တိမ်း က၊ <tein:> ① 偏, 斜, 歪; မှန်း ~ ပြီ။ 时过中午。 / ကျ
နေခေါင်းကိုညာဘက်သို့ ~ လိုက်သည်။ 我把头偏向右边。

② 错, 有误, 偏差, 纰漏; စာရင်းအင်းမှတပြားတချပ်မှမ ~ ရ
ဘူး။ 账目中一分钱也不应错。 / အယူအဆ ~ နေသူကိုတည့်
မတ်ပြုပြင်ပေးရသည်။ 必须纠正不正确的见解。③ 躲避, 避
开; မတွေ့ချင်လို့ ~ နေတာလား။ 是不想见故意躲开的吗?

တိမ်းကားပါးကား က၊ <tein: ga pa: ga> 躲躲闪闪; ~ ပြော
သည်။ 支吾其词。

တိမ်းချော် က၊ <tein: khyaw> 歪斜, 差错

တိမ်းငဲ့ က၊ <tein: nge'> ① 偏斜; ကျနေခေါင်းကို ~ လေးလိုက်
သဖြင့်သူ့ လက်သီးမှာအလဟဿဖြစ်သွားသည်။ 我一歪头他的拳
头就打了个空。 / လေယူရာ ~ ရှိယိမ်းနွဲ့နေသောစပါးပင်များ
随风起伏的稻浪 ② 偏袒, 袒护

တိမ်းစောင်း က၊ <tein: saun:> ① 歪斜, 倾斜; ငလျင်လှုပ်လို့
တိုက်ကြီး ~ သွားသည်။ 由于地震大楼倾斜了。② 偏差,
有誤 ③ 反常; 亡故

တိမ်းညွတ် က၊ <tein: nyut> ① 倾向, 歪; ကျောင်းဆရာလုပ်ရန်

သာစိတ်ခေတ် ~ နေလေသည်။ 只倾向于当一名教师。② 倾
心; 喜爱

တိမ်းပါး က၊ <tein: ba:> ① 错误, 谬误; ကျွန်တော်၏အယူအဆ
~ နေပါလျှင်ပြုပြင်ပေးကြစေလိုပါသည်။ 倘若我的观点错了
请大家指正。② 歪斜, 偏向; မေတ္တာ ~ သွားသည်။ 变心
了。③ 消失, 毁灭, 消逝; အကျိုး ~ ချွတ်ချော်သည်။ 结果
受到损失。④ 亡故, 逝世; ခေါင်းဆောင်ကြီး ~ သွားသည်။
领导人逝世了。

တိမ်းပါးယိမ်းပါး က၊ <tein: ba: yein: ba:> ① 歪斜, 摇摇晃
晃, 蹒跚 ② 偏差, 阴错阳差; ~ ဖြစ်သွားရသည်ကိုစိတ်မ
ကောင်းပါ။ 感到难过的是出了偏差。③ 死去; အကယ်၍^၆
ကလေးရွှေမိဘနှစ်ပါးလုံးဟာ ~ ဖြစ်သွားယင်ဘယ်လိုလုပ်မလဲ။ 如果
孩子的双亲有个三长两短怎么办?

တိမ်းပီတိမ်းပါး က၊ <tein: bi tein: ba:> 歪斜, 摇摇晃晃, 蹒
跚; အရက်မူး၍ ~ လမ်းလျှောက်လာသည်။ 喝醉了酒, 摇
晃晃地走过来。

တိမ်းပီတိမ်းပင်း က၊ <tein: bi tein: bin:> = တိမ်းပီတိမ်းပါး

တိမ်းပိုတိမ်းပါး က၊ <tein: bo tein: ba:> = တိမ်းပီတိမ်းပါး

တိမ်းပင်း က၊ <tein: pin:> (罕) 偏斜, 歪

တိမ်းပွေ က၊ <tein: pwei'> (诗) 倾心, 爱慕

တိမ်းဖည် က၊ <tein: phi> = တိမ်းဖယ်

တိမ်းဖယ် က၊ <tein: phe> 让开, 躲闪; အပေါက်ဝတွင်ရပ်နေရာမှ
ကိုယ်ကို ~ ရှိပေးလေသည်။ 站在门口侧身让路。

တိမ်းမတ် က၊ <tein: mat> (古) ① 倾斜 ② 倾心, 爱慕

တိမ်းမှောက် က၊ <tein: hmaut> 倾覆; (车) 翻了; ရထားတွဲ
~ သွားသဖြင့်လူအများဒဏ်ရာရကြသည်။ 火车翻了, 伤了不少
人。

တိမ်းယိမ်း က၊ <tein: yein:> ① 倾斜, 偏斜, 偏向于……, 错
误; သူ၏အယူအဆမှာများစွာ ~ နေသည်။ 他的观点有许多
错误。 / တရားဥပဒေနှင့် ~ နေသည်။ 违反了法律。② 破
落, 衰落

တိမ်းရှောင် က၊ <tein: shaun> 躲避, 避, 逃避; ~ နေသောလူ
သတ်တရားခံကိုတွေ့ရှိဖမ်းဆီးလိုက်ပြီ။ 捕获了逃匿的杀人犯。

တိမ်းလည်း က၊ <tein: le:> (罕) 倾斜, 偏斜

တိမ်းအောင်း က၊ <tein: aun:> (古) 倾, 歪, 斜

တယ် I က၊ <te> 用同类鸟去诱捕 II က၊ <te> 极, 真;
~ ကောင်းပါလား။ 真好啊! / ~ ဟုတ်ပါလား။ 真行啊!

III ဝ၊ <te> (口) 一般叙述句的句尾; သူတို့ကကျွန်ုပ်တို့ကို
ကူညီ ~ ။ 他们帮助我们。IV အ၊ <te> (表示愤怒或不
耐烦) 哼! 咳! / ~ ၊ ငါမှိုက်လိုက်ရ။ 哼! 小心我揍你!

တယ်ကရ က၊ <te k-ya'> (古) 随随便便, 马马虎虎

တယ်ကြီး က၊ <te gyi:> 实在是, 真是

တယ်ကြက် နှ၊ <te gyet> 作阳子的鸡, 鸡阳子

တယ်ပြီး က၊ <te pi:> 实在是, 真是; ~ ကောင်းပါလား။ 真